



ပဲခူးတိုင်းဒေသကြီး(အနောက်) စည်ပင်သာယာ ကော်မတီဝင်များရွေးချယ်သော ရွေးကောက်ပွဲနေ့ စောင့်ကြည့်လေ့လာခြင်းမှ ကနဦးလေ့လာတွေ့ရှိချက်များ

မေလ ၁၉ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ချက်ချင်းထုတ်ပြန်ပေးပါရန်။

ပြည်၊ ဇွန်လ (၂) ရက်

အသစ်ပြင်ဆင်လိုက်သည့် ပဲခူးတိုင်းစည်ပင်သာယာရေးဥပဒေ နှင့်စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေအရ ပဲခူးတိုင်းဒေသကြီးတွင် ရပ်ကွက်/ကျေးရွာအုပ်စုများ၏ စည်ပင်သာယာရေးကော်မတီဝင်လောင်းများရွေးချယ်ရေး ရွေးကောက်ပွဲများကို မေလ ၂၁ ရက်မှစ၍ ၂၈ ရက် အထိကျင်းပခဲ့ပါသည်။

ထိုကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲများကို ဥပဒေများ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များအရ ရွေးချယ်ကြီး ကြပ်ရေးအဖွဲ့များ သည့်မည်မျှပွင့်လင်းမြင်သာမှုရှိစွာ တာဝန်ခံမှုတာဝန်ယူမှုတို့ နှင့် အကောင်အထည်ဖော်မှုများအား စောင့်ကြည့်လေ့လာ ခဲ့သည်။ ထိုပြင် ဥပဒေ နှင့် နည်းဥပဒေများအရ ကျင်းပခဲ့သော စည်ပင်သာယာရေးကော်မတီဝင်လောင်းများ ရွေးချယ်မှုသည် ဒေသတွင်းရှိ ပြည်သူများ ၏ရွေးကောက်ပွဲများတွင် ပါဝင်နိုင်မှု မည်သည့်အတိုင်းအတာအထိရှိသည်ကို Pace on Peaceful Pluralism အဖွဲ့က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ မြို့နယ် ၁၄ ခုတွင် စောင့်ကြည့် လေ့လာမှုများပြုလုပ်ခဲ့ပါသည်။

ရွေးကောက်ပွဲအကြိုကာလတွင်လည်း ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရှိ မြို့နယ် ၁၄ မြို့နယ်လုံးတွင် ကလရည် စောင့်ကြည့်သူများ အသုံးပြုကာ နိုင်ငံသားများ၏ စိတ်ပါဝင်စားမှု၊ သိရှိမှု၊ ကိုယ်စားလှယ်လောင်းများ၏ ဆောင်ရွက်မှုများနှင့် ကော်မရှင်များ ဆောင်ရွက်ချက်များကို လေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ပါသည်။ စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်ခြင်း ဆိုင်ရာနည်းဥပဒေအရ မဲဆန္ဒနယ်အများစု (၆၃% ခန့်) တွင် ဝင်ရောက်ယှဉ်ပြိုင်သူ ကော်မတီဝင်လောင်း ၃ ဦးအထက်မရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိသည်ကိုတွေ့ရပါသည်။

အဓိကတွေ့ရှိချက်များ

ယေဘုယျအားဖြင့်ရွေးကောက်ပွဲနေ့ဖြစ်စဉ်သည် ပွင့်လင်းမြင်သာမှုရှိပြီးချောမွေ့သော်လည်း ရွေးကောက်ပွဲနေ့စီမံခန့်ခွဲမှုတွင် အားနည်း ချက်များ ရှိသည်ကို တွေ့ရသည်။ မဲဆန္ဒနယ်အများအပြားတွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပါ။ ရွေးကောက်ပွဲနေ့တွင်လည်း မဲလာရောက်ပေးသူအရေအတွက် နည်းပါးသည်ကို တွေ့ရသည်။ ထို့အပြင် မဲပေးခွင့်မရသူအချို့ရှိသည်ကိုလည်း တွေ့ရသည်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် ဥပဒေမူဘောင်မရှိသော်လည်း PoPP အဖွဲ့မှ မဲရုံအားလုံးနီးပါးတွင် စောင့်ကြည့်လေ့လာ ခွင့်ရခဲ့သည်။


ရွေးကောက်ပွဲအကြိုကာလအတွင်း မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ အလွန်နည်းပါးသည်ကိုတွေ့ရသည်။ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းပြုခြင်း ရွေးကောက်ပွဲနေ့များတွင် မဲပေးခြင်းနှင့် ပတ်သက်၍ သိရှိမှုနည်းပါးသည်ကိုလည်း တွေ့ရပါသည်။ မဲဆွယ်စည်းရုံး ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေတိတိကျကျမရှိသည့်အပြင် ကိုယ်စားလှယ်အများအပြားကလည်း မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများ ပြုလုပ်ခြင်းမရှိခဲ့ပါ။ မဲဆန္ဒနယ်အများအပြားတွင် ကိုယ်စားလှယ်လောင်းအရေအတွက် မပြည့်သဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည်ကိုလည်းတွေ့ရှိရသည်။

Pace on Peaceful Pluralism (PoPP) အဖွဲ့အနေဖြင့် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင်နှင့် သာယဝတီခရိုင် တို့တွင် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်များ အားလုံးတွင် မဲရုံများအားလုံး၌ ရွေးကောက်ပွဲနေ့ဖြစ်စဉ်တစ်ခုလုံးကို မဲရုံစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း များပြီးစီးသည်အထိ စောင့်ကြည့်လေ့လာခဲ့ပါသည်။

မဲရုံးခင်းကျင်းပြင်ဆင်ခြင်းနှင့်ဖွင့်လှစ်ခြင်း

- မဲရုံးများ၏ ၉၈% တွင် စောင့်ကြည့်လေ့လာသူများသည် စောင့်ကြည့်လေ့လာခွင့်ရပါသည်။
- မဲရုံး ၅၇ ရှိသည့်အနက် မဲရုံး ၅၆ ရုံတွင် သတ်မှတ်ထားသည့်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရပါသည်။
- မဲရုံးများအားလုံးတွင်လည်း မဲရုံးအဖွဲ့ဝင် အနည်းဆုံး ၇ ဦးအထိရှိနေကြပါသည်။
- မဲရုံးများအားလုံး၏ ၈၃% ခန့်တွင် မဲပေးခြင်းအား နံနက် ၆:၃၀ နာရီမတိုင်မီတွင်စတင်ခဲ့သည်။

မည်သည့်အချိန်တွင် မဲပေးခြင်း စတင်ခဲ့ပါသလဲ။



မဲပေးခြင်းဖြစ်စဉ်


- မဲရုံး ၅၅ ရုံ၌ မဲဆန္ဒရှင်များ လျှို့ဝှက်မဲပေးခွင့် ရခဲ့သည်ကိုတွေ့ရပြီး မဲရုံး ၂ ရုံတွင်သာ လျှို့ဝှက်မဲပေးခြင်းနှင့်ပတ်သက်၍ ချိုးဖောက်ခံရမှုများရှိသည်ကိုတွေ့ရပါသည်။
- မဲရုံး ၅၀ တွင် မဲဆန္ဒရှင်များအား မဲဆန္ဒရှင် သက်သေခံအထောက်အထားများ ပြသခိုင်းသည်ကိုတွေ့ရပြီး၊ မဲရုံး ၅ ရုံတွင် မူသက်သေခံ အထောက်အထားများပြသခိုင်းခြင်းမရှိပါ။
- မဲရုံးအားလုံး၏ ၇၉% (၄၅ ရုံ)တွင် အရွေးချယ်ခံ ကော်မတီဝင်လောင်းများ ရှိနေကြသည်။
- မဲရုံး ၁၉% (၁၁ ရုံ)တွင် မဲရုံးတာဝန်နှင့် မသက်ဆိုင်သူအချို့ ရှိနေကြပါသည်။
- မဲရုံး ၅၃% (၃၀ ရုံ)တွင် မဲစာရင်းတွင်အမည်မပါဝင်သဖြင့် မဲဆန္ဒရှင်အချို့ (၁-၅၀ ဦး) မဲပေးခွင့်မရဘဲ ပြန်သွားရပြီး၊ မဲရုံး ၁ ရုံတွင်မူ ၅၀ ဦးအထက်သည် မဲပေးခွင့်မရဘဲ ပြန်သွားရသည်ကိုတွေ့ရပါသည်။
- မဲစာရင်းတွင်အမည်မပါဝင်သော်လည်း မဲရုံး ၁၂ ရုံ၌ မဲဆန္ဒရှင်အချို့ (၁-၅၀ ဦး) မဲပေးခွင့်ငြင်းဆန်ခံရသည်ကိုတွေ့ရသည်။
- မဲစာရင်းတွင်အမည်မပါဝင်သော်လည်း မဲပေးခွင့်ရသူ အနည်းငယ် (၁၀ ဦးအောက်) ကို မဲရုံး ၂ ရုံတွင်တွေ့ရှိခဲ့ရသည်။
- မဲရုံး ၆ ရုံတွင် မဲပေးခွင့်မရခြင်း နှင့်ပတ်သက်၍လည်း ပြဿနာအချို့ရှိခဲ့သည်။
- မဲရုံး ၅၇ ရုံရှိသည့်အနက် ၅၃ ရုံတွင် မဲရုံးအတွင်းနှင့်အပြင်တွင် ခြိမ်းခြောက်ခြင်းများ/ထိပါးနှောက်ယှက်ခြင်းများ မရှိသည်ကိုတွေ့ရသည်။
- မဲရုံး ၁ ရုံတွင် အုပ်ချုပ်ရေးအာဏာပိုင်များမှ ခြိမ်းခြောက်ခြင်းများ/ထိပါး နှောက်ယှက် ခြင်းများ ပြုလုပ်သည် ကိုတွေ့ရပြီး ကျန် မဲရုံး ၃ ရုံတွင် မဲဆန္ဒရှင်မှ ခြိမ်းခြောက်ခြင်း/ထိပါး နှောက်ယှက် ခြင်းများ ပြုလုပ်သည်ကိုတွေ့ရသည်။

မဲရုံးပိတ်ခြင်းမဲရေတွက်ခြင်း

- မဲရုံးများအားလုံးတွင် ညနေ ၄ နာရီနောက်ပိုင်း ရောက်လာသည့် မည်သည့်မဲဆန္ဒရှင်ကို မဲပေးခွင့်မပြုခဲ့ပါ။
- မဲရုံးအားလုံးတွင်မဲရေတွက်ခြင်းအား မျက်မြင်သက်သေများ၏ ရှေ့တွင် လုပ်ဆောင်ခဲ့သည် ကိုလည်း တွေ့ရပါသည်။
- ပယ်မဲများအဖြစ်ဆုံးဖြတ်ရာတွင် မဲရုံး ၄ ရုံတွင် ရှေ့နောက်ညီညွတ်မျှတမှု မရှိသည်ကိုတွေ့ရပါသည်။

- မဲရုံ ၃ ရုံတွင် မဲရေတွက်ချိန်တွင်စောဒကတက်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး မဲရုံ ၂ ရုံတွင် မဲရေတွက်ချိန်တွင် နောက်ယက်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
- စောင့်ကြည့်လေ့လာခဲ့သည့်မဲရုံ ၅၇ ရုံရှိ မဲဆန္ဒရှင်အရေအတွက် စုစုပေါင်း၏ ၃၁% ကသာရွေးကောက်ပွဲနေ့တွင် လာရောက် မဲပေးခဲ့သည်။

ရွေးကောက်ပွဲနေ့ မဲပေးမှု အရေအတွက်



အကြံပြုချက်များ

- ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေး ကော်မတီဝင်များရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေကို ပွင့်လင်းမြင်သာမှုရှိရန်၊ တာဝန်ယူမှု တာဝန်ခံမှု မြင့်မားရန် နှင့် နိုင်ငံသားအားလုံး ပါဝင်ခွင့်ရရန် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်၊ အစိုးရ၊ စည်ပင်သာယာရေးဝန်ကြီးဌာန တို့အနေဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်ရန်လိုအပ်ပါသည်။
- ကော်မတီဝင်လောင်းများအတွက် မဲဆွယ်စည်းရုံးရေးမူဘောင်တိတိကျကျသတ်မှတ်ရန်။
- အရပ်ဘက်အဖွဲ့အစည်းများအတွက် စောင့်ကြည့်လေ့လာရေးမူဘောင်ကို အတိအကျသတ်မှတ်ရန်။
- မဲဆန္ဒရှင်အားလုံး မဲပေးခွင့်ရရှိရေးနှင့် မဲမသာမာမှုများအားကာကွယ်တားဆီးနိုင်ရန် မဲစာရင်းမှန်ကန်တိကျမှုရှိရန် ဆောင်ရွက်သင့်ပါသည်။
- ရွေးချယ်ကြီးကြပ်ရေးအဖွဲ့မှ မဲစာရင်းကြေညာပြသခြင်းအပါအဝင် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်။
- စည်ပင်သာယာရွေးကောက်ပွဲကျင်းပမည့်ရက်ကို တိတိကျကျ သတ်မှတ်ထားရန်။
- ရွေးကောက်ပွဲနေ့နှင့် ပတ်သက်၍ တိကျသော လုပ်ငန်းလမ်းညွှန်များထုတ်ပြန်ရန်။

စောင့်ကြည့်လေ့လာမှုနည်းစနစ်

PoPP အဖွဲ့အနေဖြင့် စည်ပင်သာယာ ကော်မတီဝင်များရွေးချယ်သော ရွေးကောက်ပွဲများအား ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ရှိ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များ အတွင်းရှိ မြို့နယ်အားလုံး (၁၄ မြို့နယ်) တွင် ကာလရှည်ကာလတိုစောင့်ကြည့် လေ့လာသူများ နှင့်စောင့်ကြည့်လျှောက်ရှိရာ ယခုအစီရင်ခံစာသည် ရွေးကောက်ပွဲကျင်းပသည့် မြို့နယ် (၁၃ မြို့နယ်) တွင် မဲဆန္ဒနယ်များအားလုံးရှိ မဲရုံအားလုံး (၅၇) ရုံကို PoPP ၏ ကာလတိုစောင့်ကြည့်လေ့လာသူများဖြင့် ရွေးကောက်ပွဲကျင်းပသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃) ခုတွင် ရွေးကောက်ပွဲနေ့ဖြစ်စဉ်များကို စောင့်ကြည့်လေ့လာခြင်းမှ တွေ့ရှိချက်များဖြစ်သည်။ PoPP ၏ကာလတိုစောင့်ကြည့် လေ့လာသူများသည် အောက်ပါတို့ကို အဓိကစောင့်ကြည့်လေ့လာခဲ့ပါသည်။

- (က) မဲရုံခင်းကျင်းပြင်ဆင်ခြင်းနှင့်ဖွင့်လှစ်ခြင်း။
- (ခ) မဲပေးခြင်းဖြစ်စဉ် နှင့်
- (ဂ) မဲရုံပိတ်ခြင်းမဲရေတွက်ခြင်း။

အဖွဲ့အစည်းနောက်ခံအကျဉ်း

၂၀၁၃ တွင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း လူငယ်များမှကြိုပင်ကောက်မြို့တွင် လစဉ်စကားဝိုင်းတခု စတင်ကြရန်ဆွေးနွေးခဲ့ကြသည်။ ၂၀၁၅ မှစ၍ လစဉ်စကားဝိုင်း များ လုပ်ဆောင်ခဲ့ပါသည်။

၂၀၁၆ ဇန်နဝါရီလတွင် သင့်မြတ်သူများ၏ ငြိမ်းချမ်းရေးလမ်းစဉ် (Pace on Peaceful Pluralism; PoPP) ဟု အမည်ပြောင်းလဲခဲ့ပြီး လူမျိုး၊ ဘာသာ၊ ကိုးကွယ်ရာ၊ အသက်အရွယ်၊ ကျင်လည်ရာနယ်ပယ်စုံမှ လူငယ်၊ လူလတ်များ ပါဝင်ခဲ့ပါသည်။ ပုံမှန်စကားဝိုင်းများအပြင် ပြင်ပပညာရှင်များ ဖိတ်ခေါ်ပြီး ပညာရပ်ဆိုင်ရာ စကားဝိုင်းများ၊ ဟောပြောဆွေးနွေးပွဲများ၊ နိုင်ငံသားများ အခြေခံသိသင့်သိထိုက်သော သင်တန်းများကို အခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပါသည်။

၎င်းအပြင် ဒေသအာဏာပိုင်များ တိုင်းဒေသကြီးအဆင့် အစိုးရနှင့် လွှတ်တော်သို့ ပြည်သူများ၏ လိုလားချက်တောင်းဆိုမှုများကို ရှာဖွေဖော်ထုတ်၍ တင်ပြအကြံပြုခြင်း၊ နည်းပညာဆိုင်ရာ အကူအညီပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဆက်သွယ်ရန်

ကိုမင်းသူရအောင်
ဖုန်း-၀၉ ၅၃၇၄ ၆၆၄
Email: thura322@gmail.com
ကိုသိန်းမင်းစိုး
ဖုန်း-၀၉ ၇၇၈၉၃၂၁၂၀
E-mail: theinminsoepopp@gmail.com

